

တောက်တပတ် ကဝါ <taut t- pat> (古) = တောက်ပတ်
 တောက်တာ နါ <taut ta> 【植】蒟蒻薯，糙姜菁 Zingiber
 squarrosus Roxb, ~ ဖူး 蒟蒻薯 Tacca pinnatifida,
 Forst
 တောက်တီးတောက်တဲ့ ကဝါ <taut ti: taut te'> 荒诞无稽地，
 毫无根据地，前言不搭后语地： ဘာဖြစ်လို့ ~ ပြောတာလဲ။
 为什么瞎说八道？
 တောက်တီးမြည်တုန် ကါ <taut ti: myi tun> = မြည်တုန်တောက်
 တီး
 တောက်တဲ့ နါ <taut te'> 【动】蛤蚧，也称大壁虎
 တောက်တဲ့ကပ် ကဝါ <taut te' kat> 贴得很紧地，老缠着： ဒီ
 ကောင်ဟာအရာရှိကြီးကို ~ ကပ်ပြီးဖားနေတယ်။ 这家伙老凑在
 领导身边阿谀奉承。
 တောက်တဲ့ခေါင်းဖြူ ကါ <taut te' gaun: pyu> (稻谷)吐穗
 တောက်တဲ့ပြောက်ထိုး ကါ <taut te' pyaut hto:> 老马皮毛上
 出现黑斑
 တောက်တဲ့မြီးကူ နါ <taut te' myi: gu> = တောက်တဲ့လက်ဝါး
 တောက်တဲ့လက်ဝါး နါ <taut te' let wa:> 【植】①虎脚薯
 Ipomoea pestigrides, Linn (tiger-foot ipomea) ②柯
 尔登草，刺锚草 Coldenia procumbens
 တောက်တဲ့လိုက် ကါ <taut te' lait> 蒜叶上长出黄色或白色
 斑点
 တောက်တိုကရ နါ <taut to g-ya'> = တောက်တိုမည်ရ
 တောက်တိုစရ နါ <taut to s-ya'> = တောက်တိုမည်ရ
 တောက်တိုမယ်စ နါ <taut to me sa'> = တောက်တိုမည်ရ
 တောက်တိုမည်ရ နါ <taut to me ya'> 杂活，零碎物品， ~
 ဝစွည်း၊ 杂七杂八的物品 / ~ စကားတွေပြောကြသည်။ 闲聊。
 / ~ အလုပ် ချုပ်စက် / ~ အိမ်အလုပ် 家务杂事
 တောက်တက်ခတ် ကဝါ <taut tet khat> 来来回回，往返， ရန်
 ကုန်နှင့်မော်လမြိုင် ~ ပြေးရသည်။ 来来回回奔波于仰光 和
 毛淡棉之间。
 တောက်တက်တောက်တက် ကဝါ <taut tet taut tet> = တောက်
 တက်ခတ်
 တောက်တက်ရိုက် ကါ <taut tet yait> 晕头转向，来回奔波：
 ~ ရှာဖွေမှုမသေရုံသာစားသောက်သုံးစွဲရသည်။ 四处忙碌奔波，
 才能勉强糊口度日。
 တောက်တောက် I မသါ <taut taut> 笃笃笃(木铃声或刹东
 西声) II ကဝါ <taut taut> 细碎： ~ စဉ်းသည်။ (将肉、
 稻草、烟梗等)剁碎，切碎。 / ~ ပိုင်းသည်။ 剁成一段段。
 တောက်တောက်ကြော် နါ <taut taut kyaw> 煎狮子头(用肉
 末、葱、蒜、鸡蛋等煎成饼状)
 တောက်တောက်ခါးခါး ကဝါ <taut taut kha: ga:> 粗暴，无情，
 绝情： စကားကို ~ ပြောသည်။ 说话刻薄。 / ~ ဝေဖန်တင်ပြ
 သည်။ 无情地批评。

တောက်တောက်တောက်တောက် I မသါ <taut taut taut taut> 漓
 漓嗒嗒： မျက်ရည်တွေ ~ ကျလာသည်။ 眼泪滴滴嗒嗒地掉
 下来。 II ကဝါ <taut taut taut taut> 忙个不停，忙忙
 碌碌： အမယ်ကြီးအငြိမ်မနေပဲတနေ့လုံး ~ လုပ်နေတာပဲ။ 老大妈
 闲不住整天忙个不停。
 တောက်တောက်ပြောင်ပြောင် ကဝါ <taut taut pyaun byaun>
 亮晶晶，闪闪发光，闪烁： ရွှေတံဂုံစေတီကြီးကားရွှေရောင်ဖြင့်
 ~ ဖြစ်နေသည်မှာကျက်သရေရှိလှသည်။ 大金塔闪烁着金色的
 光芒显得格外庄严。 / ~ ဝတ်လို့စားလို့ဘယ်ကိုမျှသွားမလို့
 လဲ။ 你穿得这么漂亮到哪儿去呀？
 တောက်တောက်ဖြတ်ဖြတ် ကဝါ <taut taut pyat pyat> 干净利
 落，果断，简短： ဆွေမျိုးဖြစ်နေသဖြင့် ~ ဖြတ်ပစ်ရန်လည်းမသင့်
 သေး။ 因为是亲戚所以不应断绝来往。 / သူ့မိဘများမျက်
 နှာကိုထောက်၍သာ ~ မပြောလိုက်ခြင်းဖြစ်သည်။ 看在他父母
 的面上才没有把话讲得太绝情了。
 တောက်ထန်း နါ <taut htan:> = တောထန်း
 တောက်ထိန် နဝါ <taut htein> 发光，亮
 တောက်ထွန်း နဝါ <taut htun:> 灿烂，亮： နေရောင်ခြည် ~
 သော်နှင့်မုန်များပျောက်ယွန်းရခြင်းတည်း။ 阳光一出来，雾气总
 会消散的。
 တောက်ပ နဝါ <taut pa'> 发光，明亮，灿烂： ~ သောနေရောင်
 灿烂的阳光 / တောက်တောက်ပပ 闪闪发光地 / ~ သော
 အနာဂတ် 光辉灿烂的未来
 တောက်ပတ် ကဝါ <taut pat> 快，迅速
 တောက်ပြောင် နဝါ <taut pyaun> 光辉，发光，明亮
 တောက်ပွား ကါ <taut pwa:> 火势蔓延
 တောက်ရက် ကါ <taut yet> (古)转圈
 တောက်ရပ် နါ <taut yat> 【植】珠仔树，乌口树，树皮可做
 染料 Symplocos racemosa, Roxb S. spicata Putranji-
 va Roxburghii
 တောက်ရပ်ကြီး နါ <taut yat gyi:> 【植】 = ကျွဲထည်း
 တောက်ရှာ နါ <taut sha> 【动】啄木鸟 (wood pecker)
 တောက်ရွန်း နဝါ <taut shun:> 明亮，晶莹： ~ သောမျက်လုံး
 明亮的眸子 / ~ သောမျက်နှာ 容光焕发的脸
 တောက်လောင် ကါ <taut laun> 燃烧，起火
 တောက်လျှောက် ကဝါ <taut shaut> 不间断地，一连气地，一
 直地： ဈေးနှုန်း ~ ကျဆင်းလာသည်။ 物价直线下跌。 / မီးရှု
 ထား ~ ခုတ်မောင်းနိုင်ပြီ။ 火车可直接通车了。
 တောက်အီးတောက်အဲ့ ကဝါ <taut i: taut e'> 噁心，头昏眼
 花： သင်္ဘောစီးသဖြင့် ~ နေသည်။ 坐船有点晕。
 တောက်အဲ့ ကါ <taut e'> 发臭
 တိုက် I ကါ <taut> ①(用头、肩、膝盖等)顶，磕，撞，碰：
 ခူးနှင့် ~ သည်။ 用膝盖顶。 / တောလုံးကိုခေါင်းနှင့် ~ ၍ဂိုး
 သွင်းသည်။ 用头把足球顶进门。 / ကား ~ ခံရသည်။ 被汽